


mgyoe.com

SAMPLE BOOK




日本語の日常会話

ဂျပန်သွားမည့်သူတိုင်းအတွက်

နေ့စဉ်သုံး ဂျပန်စကားပြောလက်စွဲ

ယုမီကို

mgyoe.com



နေ့စဉ်သုံး ဂျပန်စကားပြောလက်စွဲ

日本語の日常会話

© LannPyaKyalBookhouse

ဂျပန်နိုင်ငံအတွင်း နေ့စဉ်အသုံးအများဆုံးနှင့် မရှိမဖြစ် စကားပြောများကို
 သက်ဆိုင်ရာအခန်းကဏ္ဍစီလိုက် ဖော်ပြပေးထားပြီး မြန်မာစာလုံး၊ မြန်မာအသံထွက်၊
 ဂျပန်စာလုံး၊ ဂျပန်အသံထွက်တို့ဖြင့် လေ့လာသူတိုင်း အသုံးပြုနိုင်အောင် ဆရာမ ယုမိကိုက
 ရှင်းရှင်းလင်းလင်း ပြုစုပေးထားပါသည်။

မျက်နှာဖုံး+အတွင်းဒီဇိုင်း @ArkarK



2 510199 201686



Lann Pya Kyal Bookhouse

209, corner of Yamonar Road & Damazedi Street,

Dawbon Tsp, Yagon. 09255959661

 Lann Pya Kyal Bookhouse

နေ့စဉ်သုံး ဂျပန်စကားပြောလက်စွဲ

စာမူ မူပိုင် © Lann Pya Kyal Bookhouse

စာအုပ်အရွယ်အစား - ၁၂.၅×၁၈.၅ စင်တီမီတာ

ပထမအကြိမ်အဖြစ် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် အုပ်ရေ (၅၀၀)ကို ထုတ်ဝေသူ ဦးအာကာကျော် (၀၂၅၈၈)လမ်းပြကြယ်စာပေ၊ အမှတ်(၂၀၉)၊ ဓမ္မစေတီလမ်း၊ ဒေါပုံမြို့နယ်၊ ရန်ကုန်မြို့၊ မှ ထုတ်ဝေ၍ ပြီးတင်အောင်ကျော်၊ စွယ်တော်ပုံနှိပ်တိုက် (၀၀၄၁၁) အမှတ်(၁၁၆)၊ (၅၁)လမ်း၊ ရန်ကုန်မြို့တွင် ပုံနှိပ်သည်။

မျက်နှာဖုံး + အတွင်းဒီဇိုင်း - @ Arkar K

ဤစာအုပ်သည် မူပိုင်ခွင့်ရှိပါသည်။

စာအုပ်တွင် ပါဝင်သော အချက်အလက်၊ အကြောင်းအရာများကို တစ်ဆင့် ပြန်လည် ကူးယူရောင်းချခြင်း၊ ပုံစံတစ်မျိုးမျိုးအသွင်ပြောင်း၍ အွန်လိုင်းမှ တစ်ဆင့် ဖြန့်ဖြူး ရောင်းချခြင်းများအား ခွင့်မပြုပါ။ မူပိုင်ခွင့်ရရှိထားသူ(သို့မဟုတ်)ထုတ်ဝေသူထံမှ ခွင့်ပြုချက်ဖြင့်သာ တစ်ဆင့် ဖော်ပြရန် အသိပေးအပ်ပါသည်။

(စာအုပ်အညွှန်းရေးသားရန်အတွက် ခွင့်ပြုချက်တောင်းရန် မလိုပါ)

တန်ဖိုး ၇၀၀၀ ကျပ်

နေ့စဉ်သုံး ဂျပန်စကားပြောလက်စွဲ

ယုမိကို

အခန်း	အကြောင်းအရာ	စာမျက်နှာ
၁-၁	ကိုယ်ရေးအချက်အလက်များပြောဆိုခြင်း	၈
၁-၂	နေ့၊ လ၊ ရက်များပြောဆိုခြင်း	၁၁
၁-၃	အချိန်နာရီမေးမြန်းခြင်း	၁၅
၁-၄	ရာသီဥတု	၁၈
၁-၅	ဒီမှာ၊ ဟိုမှာ	၂၀
၂-၁	နှုတ်ဆက်ခြင်းများ	၂၄
၂-၂	မေးခွန်းမေးခြင်းများ	၂၆
၂-၃	ပြန်လည်ပြောဆိုခြင်းများ	၂၉
၂-၄	ကျေးဇူးတင်စကားဆိုခြင်း	၃၁
၂-၅	ဝမ်းနည်းစကားဆိုခြင်း	၃၂
၂-၆	ထင်မြင်ချက်ပြောဆိုခြင်း	၃၃
၃-၁	မိတ်ဆက်ပြောဆိုခြင်း	၃၆
၃-၂	မကြားရသဖြင့် ထပ်ပြောရန်တောင်းဆိုခြင်း	၄၁
၃-၃	စကားပြောမှုစတင်ခြင်း/အဆုံးသတ်ခြင်း	၄၃
၃-၄	ရာသီဥတုအကြောင်း ပြောဆိုခြင်း	၄၅
၃-၅	ဝါသနာများ	၄၆
၃-၆	ဖိတ်ကြားခြင်းများ	၄၇
၃-၇	ချီးကျူးစကားဆိုခြင်းများ	၅၀
၃-၈	မှတ်ချက်မေးခွန်းများစတင်ခြင်း	၅၁
၃-၉	ဂုဏ်ပြုစကားဆိုခြင်းများ	၅၄
၃-၁၀	စီစဉ်ခြင်းများ	၅၅



အခန်း	အကြောင်းအရာ	စာမျက်နှာ
၃-၁၁	ညှိခံခြင်းများ	၅၆
၃-၁၂	ခွဲခြားနှုတ်ဆက်ခြင်းများ	၅၇
၄-၁	စားသောက်ဆိုင်တွင်	၆၀
၄-၂	အော်ဒါမှာခြင်း	၆၂
၄-၃	ဘေလ်တောင်းခံခြင်း	၆၆
၄-၄	စောဒကတက်ခြင်း	၆၇
၄-၅	ချီးကျူးစကားဆိုခြင်း	၆၉
၅-၁	လမ်းကြောင်းများ မေးမြန်းခြင်း	၇၁
၅-၂	ဆီဆိုင်တွင်	၇၂
၅-၃	ကာဌားရမ်းခြင်း	၇၄
၅-၄	လမ်းတွင် ကားတား၍(အကူအညီတောင်း)ခြင်း	၇၆
၆-၁	ယေဘုယျစကားများ	၇၈
၆-၂	အကောက်ခွန်	၈၀
၆-၃	လက်ဆွဲအိတ်	၈၂
၆-၄	လက်မှတ်အမျိုးအစားများ	၈၃
၆-၅	လက်မှတ်ဝယ်ယူခြင်း	၈၄
၆-၆	သတင်းအချက်အလက်မေးမြန်းခြင်း	၈၆
၆-၇	ဘူတာ/ရထား	၉၀
၆-၈	တက္ကစီများ	၉၁
၇-၁	ယေဘုယျစကားများ	၉၄
၇-၂	အခန်းဌားရမ်းခြင်း	၉၆

မာတိကာစဉ်

အခန်း	အကြောင်းအရာ	စာမျက်နှာ
၇-၃	ကွန်ပလိန်းတက်ခြင်းများ	၉၉
၇-၄	အခန်းမှ ထွက်ခွာခြင်း	၁၀၁
၈-၁	ဘဏ်တွင်	၁၀၃
၈-၂	ဘေလ်တောင်းခံခြင်းများ	၁၀၅
၉-၁	ဈေးဝယ်စကားပြောခြင်းများ	၁၀၇
၉-၂	အစားအစာဆိုင်ရာများ	၁၀၉
၉-၃	အစားအဝတ်အစားနဲ့ဖိနပ်များ	၁၁၀
၉-၄	ဆံပင်ညှပ်ဆရာဆီ၌	၁၁၂
၁၀-၁	စိတ်ဝင်စားစရာနေရာများ	၁၁၇
၁၀-၂	အပြင်သွားလာခြင်းများ	၁၂၁
၁၀-၃	လက်မှတ်ဖြတ်ခြင်းများ	၁၂၃
၁၁-၁	ဆရာဝန်ခေါ်ခြင်း	၁၂၆
၁၁-၂	ဘာဖြစ်တာလဲ	၁၂၇
၁၁-၃	အကြံဉာဏ်တောင်းခံခြင်းများ	၁၂၉
၁၁-၄	ဆေးအညွှန်းများ	၁၃၁
၁၁-၅	သွားဆေးခန်း၌	၁၃၂
၁၂-၁	အကူအညီတောင်းခံခြင်း	၁၃၅
၁၂-၂	ပစ္စည်းပျောက်ဆုံးခြင်း	၁၃၇
၁၂-၃	မတော်တဆဖြစ်မှုများ	၁၃၈
၁၂-၄	ခိုးမှုများကြုံရခြင်း	၁၃၉
၁၂-၅	လူပျောက်ဆုံးခြင်း	၁၄၀
၁၂-၆	ရဲအဖမ်းခံရသည်အခါ	၁၄၂
၁၂-၇	ရဲစခန်း၌	၁၄၃

အခန်း(၁) အခြေခံ စကားပြောများ

- ၁-၁ ကိုယ်ရေးအချက်အလက်များပြောဆိုခြင်း..... ၈
- ၁-၂ ဒီနေ့/နက်ဖြန် ၁၁
- ၁-၃ အချိန်နာရီမေးမြန်းခြင်း..... ၁၅
- ၁-၄ ရာသီဥတု ၁၈
- ၁-၅ ဒီမှာ၊ဟိုမှာ ၂၀

အသန်း(၁)-၁ ကိုယ်ရေးအချက်အလက်များပြောဆိုခြင်း

ဂျပန်မှာ မိသားစုမျိုးရိုးနာမည်ကို ပထမဖော်ပြပြီး နာမည်ရင်းက နောက်မှ လာပါသည်။ အခြားလူများ၏ နာမည်များနောက်၌ (မိမိနှင့် ရင်းနှီးသည့် မိတ်ဆွေဖြစ်သည့်တိုင်) “စန်(-San)” ကို တွဲသုံးကြပါသည်။ “စန်” ကို မသုံးပါက ရိုင်းသည်သဘော သက်ရောက်ပါသည်။

ဉာဏ်ပညာအတွေးအခေါ် မြင့်မားသည်ဟု ယူဆရသော မည်သူ့ကိုမဆို မြန်မာစကားတွင် “ဆရာ” ဟု တပ်ခေါ်သလို ဂျပန်စကားတွင် “ဆန်းဆေး (sensei)” ဟု တပ်ခေါ်ကြပါသည်။

နာမည်အပြည့်အစုံ (နာမအဲ)	なまえ na ma e
မျိုးရိုးနာမည် (မဲအိဂျိ)	めいじ/せい meiji
အသက် (ဆိုင်)	さい sai
မွေးနေ့ (အိုတန်းဂျောဘိ)	おたんじょうび o tanjoubi
မွေးရပ်ဇာတိ (ရွတ်ဆဲဂျိ)	しゅっせいち shusseichi
နေရပ်လိပ်စာ (ဂျူးရှော)	じゅうし juusho
လိင်(ကျား/မ) ဆဲလ်(အိုတိုးကို/အွန်းန)	せい(おとこ/おんな) sei (otoko/onna)

နိုင်ငံသား
(ခိုခဆဲခိ)

こくせき
koku-seki

အလုပ်အကိုင်
(ရှော်ခဂရော)

しょくぎょう
shoku-gyou

အိမ်ထောင်ရှိ/မရှိ(လူပျို)
(ခက်ခွန်း/မိခွန်း)

けっこん/みこん
kekkon /mi-kon

ပညာရေးအခြေအနေ
(ဂါကရဲခိ)

がくれき
gaku-reki

ပက်စ်ပိုစ်(နိုင်ငံကူးလက်မှတ်)
ပါစုပိုးတို(လရော်ခဲန်)

パスポート/りょけん
pasupo-to (ryoken)

ခွင့်ပြုသည့်နေ့စွဲ
(ရှောနင်းဘိ)

しょうにんび
shouninbi

သက်တမ်းကုန်ဆုံးမည့်နေ့စွဲ
(ယူးခိုးခိဂဲန်း)

ゆうこうきげん
yuukouki gen

မှတ်ပုံတင်နံပါတ်
(မိဘွန်းရှောမဲအိရှော်)

みぶんしょうめいしょ
mibun shoumei sho

ယာဉ်မောင်းလိုင်စင်နံပါတ်
(အွန်းတန်းမန်းခရောရှောနော့ဘန်းဂေါ)

うんてんめんきよしよのばんごう
untan men-kyosho no bango

ဆက်သွယ်ရန်ဖုန်းနံပါတ်
(ရဲန်းရခုဒဲခိရ ဒဲန်းဝဘန်းဂေါ)

れんらくできるでんわばんごう
ren raku dekiru denwa ban gou

သားသမီးအရေအတွက်
(ခိုခိမိုနော့ခု)

こども(のかず)
ko-domo (no kazu)

စာတိုက်အမှတ်
(ယူးဘင်းဘန်းဂေါ)

ゆうびんばんごう
yuubin bango

မင်းနာမည်က
(အိုနာမအဲ)

おなまえ
onama-e ha

နာမည်ဘယ်လိုခေါ်သလဲ
(အိုနာမအဲဝ)

おなまえは
o-namae wa?

ငါ့နာမည်
(နမအဲ)

なまえ
nama-e

မောင်မောင်ပါ
(မောင်မောင် ဒတ်(စ်))

マウンマウンです
maunmaun desu.

ဘယ်နိုင်ငံကပါလဲ
(အိုခုနိုဝ)

おくには
O-kuni wa

မြန်မာနိုင်ငံကပါ
(မြန်မား ဒတ်(စ်))

ミャンマーです
myanmādesu.

ဘာအလုပ်လုပ်ပါလဲ
(အိုရှိဂိုတိုဝ)

おしごとは
o-shigoto ha?

အစိုးရဝန်ထမ်းပါ
(ခိုးမှအင်းဒတ်(စ်))

こうむいんです
kōmuindesu

မြန်မာနိုင်ငံ ရန်ကုန်ကလာတာပါ
(မြန်မားနော့ ရန်ကုန်ခါရ ခိမရှိတ)

ミャンマーのヤンゴンからきました
Myanmā no Yangon kara kimashita

ဂျပန်ရောက်တာ ပထမဆုံးအကြိမ်ပါ
(နိုဟွန်းအဲဟဂျိမဲတဲ ခိမရှိတ)

にほんえはじめてきました
nihon e hajimete kimashita

အဝန်း(ခ)=၂ နေ့၊ လ၊ ရက်များ ငြောက်စုံခြင်း

ဒီနေ့ဘာနေ့လဲ?
(ခရော့ နန်းရောဘိ ဒတ်စ်ခ)

きょうはなんようびですか
kyou-wa nan-youbi desu ka

ဒီနေ့က တနင်္လာနေ့ပါ
(ခရော့ ဂဲစွတ်ရောဘိ ဒတ်စ်)

きょうはげつようびです
kyou-ha getsu-you bi desu

ဒီနေ့က အင်္ဂါနေ့ပါ
(ခရော့ ခ ရောဘိ ဒတ်စ်)

きょうは かようびです
kyou-ha ka-youbi desu.

ဒီနေ့က ဗုဒ္ဓဟူးနေ့ပါ
(ခရော့ ဆုအိရောဘိ ဒတ်စ်)

きょうはすいようびです
kyou ha sui youbi desu

ဒီနေ့က ကြာသပတေးနေ့ပါ
(ခရော့ မိုခရောဘိ ဒတ်စ်)

きょうはもくようびです
kyou ha moku youbi desu

ဒီနေ့က သောကြာနေ့ပါ
(ခရော့ ခင်းရောဘိ ဒတ်စ်)

きょうは きんようびです
kyou ha kin youbi desu .

ဒီနေ့က စနေနေ့ပါ
(ခရော့ ဒိုရောဘိ ဒတ်စ်)

きょうはどようびです
kyou ha do youbi desu

ဒီနေ့က တနင်္ဂနွေနေ့ပါ
(ခရော့ နိခို ရောဘိ ဒတ်စ်)

きょうはにちようびです
kyou ha nichu youbi desu

ဘယ်န့လပိုင်းလဲ
(ခရော့ နန်းဂစွတ် ဒတ်စ် ခ)

きょうはなんがつですか
kyou ha -nan gatsu desu ka

ဇန်နဝါရီလမှာ
(အိခို ဂစွတ် နိ)

一月に(いちがつに)
ichi-gatsu-ni

ဖေဖော်ဝါရီလကတည်းက
(နိ ဂစွတ် ခါရ)

二月から(にがつから)
ni-gatsu-kara

နွေဦးမှာ
(ဟရ နိ)

はるに
haru-ni

နွေရာသီတွင်
(နွေရာသီ)

なつに
natsu-ni

ဆောင်းဦးတွင်
(အိမ်)

あきに
aki-ni

ဆောင်းရာသီတွင်
(ရာသီ)

ふゆに
fuyu ni

၂၀၁၂
(နှစ်ဆန်း ဂျူ နိ နိန်)

2012ねん
ni-sen juu ni nen

၂၀၂၅
(နှစ်ဆန်း နိဂျူး ဂေါ့နိန်)

2025ねん
"i-sen nijuu go nen

နှစ်ဆယ်ရာစု
(နှစ်ဂျူး ဆဲခိ)

にじゅうせい
ni juu seiki

နှစ်ဆယ်တစ်ရာစု
(နှစ်ဂျူး အိ ဆဲခိ)

にじゅういっせい
ni juu isseiki

ဒီနေ့ဘယ်နေ့လဲ
(ခရော့ နန်းနိချိ အက်စ် ခ)

きょうは なんにちですか
Kyou wa nan nichi desu ka

ဒီနေ့က ၂၄ရက်နေ့ပါ
(ခရော့ နိဂျူး ရော့ခ အက်စ်)

きょうはにじゅうよっかです
Kyou wa nijuu yokka desu .

မနက်ခင်းမှာ
(အဆနိ)

あさに
asa ni

နေ့လယ်ခင်းမှာ
(ဂေါ့ဂေါ့ နိ)

ごごに
gogo-ni

ညနေခင်းမှာ
(ယူးဂတ နိ)

ゆうがたに
yuugata ni

ညမှာ
(ဂေါ့ဂျူ နိ)

よるに
yoru-ni

ဒီမနက်ခင်းမှာ

(ခဲဆ)

けさ

kesa

ဒီနေ့လယ်ခင်းမှာ

(ခရော နေ့? ဂေါ့ဂေါ့)

きょうのごご

kyou no gogo

ဒီညနေခင်းမှာ

(ခရော နေ့? ယူးဂတ)

きょうのゆうがた

kyou no yuu gata

ဒီညမှာ

(ခွန်း ဘန်း)

こんばん

kon ban

လွန်ခဲ့တဲ့ညက

(ဆခု ဘန်း)

さくばん

saku-ban

ဒီတစ်ပတ်မှာ

(ခွန်းရှူး)

こんしゅう

kon-shou

နောက်လမှာ

(ရအိဂစွတ်)

らいがつ

raigatsu

လွန်ခဲ့တဲ့နှစ်က

(ခရောနဲနဲ)

きょうねん

kyou nen

နောက်တစ်ခု

(စွတ်ဂိနေ့?)

つぎの

tsugi-no

ရက်၊ ပတ်၊ လ၊ နှစ်

(ဟိ၊ရှူးခန်၊ဂစွတ်၊နဲနဲ)

ひ, しゅうかん, がつ, ねん

hi/shuukan/Gatsu/nen

လွန်ခဲ့တဲ့အပတ်က

(ရှူးခန်မအဲနီ)

しゅうかんまえに

shuukan ma-e-ni

ပိတ်ရက်

(ခယူးဂျိစွတ်)

きゅうじつ

kyuujitsu

ဝန်ကုဝါရီ (အိမ်ရှေ့ကွေ့စံ)	いぢかつ (အိမ်ရှေ့ကွေ့စံ)
ပေဖော်ဝါရီ (နိကွေ့စံ)	にかつ (နိကွေ့စံ)
မတ် (ဆရာရှေ့ကွေ့စံ)	せんかつ (ဆရာရှေ့ကွေ့စံ)
ဧပြီ (ရှေ့ကွေ့စံ)	しかつ (ရှေ့ကွေ့စံ)
မေ (အရိကွေ့စံ)	こかつ (အရိကွေ့စံ)
ဇွန် (ရှေ့ကွေ့စံ)	るくかつ (ရှေ့ကွေ့စံ)
ဇူလိုင် (ရှေ့ကွေ့စံ)	しちかつ (ရှေ့ကွေ့စံ)
ဩဂုတ် (အိမ်ရှေ့ကွေ့စံ)	はちかつ (အိမ်ရှေ့ကွေ့စံ)
စက်တင်ဘာ (ညကွေ့စံ)	くかつ (ညကွေ့စံ)
အောက်တိုဘာ (ဂျူနကွေ့စံ)	じゅうかつ (ဂျူနကွေ့စံ)
နိုဝင်ဘာ (ဂျူနအိမ်ရှေ့ကွေ့စံ)	じゅういぢかつ (ဂျူနအိမ်ရှေ့ကွေ့စံ)
ဒီဇင်ဘာ (ဂျူနကွေ့စံ)	じゅうにかつ (ဂျူနကွေ့စံ)

လတွေပြောတဲ့အခါ တိကျရင် がつ(gatsu) ၊ မတိကျရင် げつ(getsu)
လို့ ပြောပါတယ်နော်...

အခန်း(၁)-၃ အချိန်ကာလဝေးခြားခြင်း

အခုဘယ်ချိန်ရှိပြီလဲ
(အိမ်နန်းရှိ အက်စ် ၁)

いまなんじですか
Ima nanji desu ka

ကိုးနာရီရှိပြီ
(ဂေါ်ဇန်း ခုရှိ အက်စ်)

(ごぜん)くじです
(gozen) ku-ji desu

ဆယ်နာရီထိုးပြီးငါးမိနစ်
(ဂေါ်ဇန်း၊ ဂျူးဂျို၊ ဂေါ် ဖွန်)

(ごぜん)(じゅうじ)(ごふん)
(gozen) juu ji go fun...

ဆယ့်တစ်နာရီဆယ့်ငါးမိနစ်
(ဂေါ်ဇန်း၊ ဂျူး၊ အိချိဂျို၊ ဂျူးဂေါ်ဖွန်)

ごぜんじゅういちじゅうごふん
(gozen) juu-ichi-juu-go-fun...

ဆယ့်နှစ်နာရီနှစ်ဆယ်မိနစ်
(ဂေါ်ဂေါ်၊ ဂျူးနိဂျို၊ နိဂျူးပွန်)

ごごじゅうにじにじゅっぽん
(gogo) juu ni ji ni juu pun

နေ့လယ်တစ်နာရီခွဲ
(ဂေါ်ဂေါ် အိချိ ဂျိုဟန်)

(ごごいちじはん)
(gogo) ichi-ji han...

နေ့လယ်နှစ်နာရီသုံးဆယ့်ငါးမိနစ်
(ဂေါ်ဂေါ် နိဂျို၊ ဆန်းဂျူးဂေါ် ဖွန်)

ごご にじさんじゅうごふん
(gogo) ni-ji san-juu-go-fun...

ညနေလေးနာရီမတ်တင်း
(ဂေါ်ဂေါ် ဆန်းဂျို၊ ယွန်းဂျူးဂေါ်ဖွန်)

ごご さんじよんじゅうごふん
(gogo) san-ji yon-juu-go-fun...

ညနေလေးနာရီငါးဆယ်မိနစ်
(ဂေါ်ဂေါ် ဂော့ဂျို၊ ဂေါ်ဂျူးပွန်)

ごご よじ ごじゅっふん
(gogo) yo-ji go-juppun...

နေ့လယ်ဆယ့်နှစ်နာရီ
(ဂျူးနိဂျို)

じゅうにじ
juu-ni-ji.

ညသန်းခေါင်ယံ
(ဂော့နခ နော့ ဂျူးနိဂျို)

よなか の じゅうにじ
yo-naka no juu ni-ji...

နာရီဝက်
(ဆန်းဂျွတ်ပွန် ခန်)

さんじゅっふんかん
san-juppun-kan



ဘယ်နနာရီလဲ
(နန်းဂျီ ဒက်စ်ခဲ)

なんじですか
Nanji desu ka

ဘယ်အချိန်လာရမလဲ
(နန်းဂျီနို ခုရယ်ဘ အိအိ ဒက်စ်ခဲ)

なんじにくればいいですか
Nanji-ni kureba ii desu-ka

ဦး၊ မှာ၊ တွင်၊ ဝယ်...
(နို)

...に
... ni

ပြီးနောက်...
(အတိုဒဲ)

あとで
(a to de)

မတိုင်မီ...
(မအဲနို)

まえに
... ma-e-ni

.. နှင့်... ကြား
(... တို့... နော့ အအိဒနို)

...と...のあいだに
... to ... no aida-ni...

...မိနစ်အကြာ
(ဖွန် ဂေါ့နို)

...ふんごに
... fun go-ni

တစ်နာရီပြီးနောက်
(အိချို ဂျိခန် ဂေါ့နို)

いちじかんごに
... ichi-jikan go-ni

...နာရီကြာပြီးနောက်
(ဂျိခန် ဂေါ့နို)

...じかんごに
... jikan go-ni

ဆယ့်ငါးမိနစ်ကြာပြီးနောက်
(ဂျူးဂေါ့ ဖွန်ဂေါ့နို)

じゅうごふんごに
juu go fun go ni

လေးဆယ့်ငါးမိနစ်ကြာပြီးနောက်
(ယွန်းဂျူးဂေါ့ဖွန်ဂေါ့နို)

よんじゅうごふんごに
yon jou go-fun go-ni

အချိန်မီ
(မနိုအတ်တဲ၊...နို မနို အအိမတ်စ်)

まにあつて...にまにあいます
mani atte /ni mani aimasu

ငါနည်းနည်းနောက်ကျမယ်နော်
(ဆုနိုးရှို အိုခဲမတ်စ်)

すこしおくれます
Sukoshi okure masu

၁နာရီ (အိတ်ချီ)	11စာ (၆၁၅၂)
၂နာရီ (ခိတ်ချီ)	21စာ (၆၁၅၂)
၃နာရီ (ဆန်ချီ)	31စာ (၆၁၅၂)
၄နာရီ (ပေချီ)	41စာ (၆၁၅၂)
၅နာရီ (ပေချီ)	51စာ (၆၁၅၂)
၆နာရီ (ခိတ်ချီ)	61စာ (၆၁၅၂)
၇နာရီ (ခိတ်ချီ)	71စာ (၆၁၅၂)
၈နာရီ (ဆန်ချီ)	81စာ (၆၁၅၂)
၉နာရီ (ခိတ်ချီ)	91စာ (၆၁၅၂)
၁၀နာရီ (ချာချီ)	101စာ (၆၁၅၂)
၁၁နာရီ (ချာအိတ်ချီ)	111စာ (၆၁၅၂)
၁၂နာရီ (ချာအိတ်ချီ)	121စာ (၆၁၅၂)

၁မိနစ် (အိတ်ချီ)	1၂ (၆၁၅၂)
၂မိနစ် (ခိတ်ချီ)	2၂ (၆၁၅၂)
၃မိနစ် (ဆန်ချီ)	3၂ (၆၁၅၂)
၄မိနစ် (ပေချီ)	4၂ (၆၁၅၂)
၅မိနစ် (ပေချီ)	5၂ (၆၁၅၂)
၁၀မိနစ် (ချာချီ)	10၂ (၆၁၅၂)
၁၅မိနစ် (ချာအိတ်ချီ)	15၂ (၆၁၅၂)
၂၀မိနစ် (ချာအိတ်ချီ)	20၂ (၆၁၅၂)
၃၀မိနစ် / နာရီဝက် 30၂ // ၁၂	
၃၅မိနစ် (ဆန်ချီ)	35၂ (၆၁၅၂)
၄၀မိနစ် (ဆန်ချီ)	40၂ (၆၁၅၂)
၄၅မိနစ် (ဆန်ချီ)	45၂ (၆၁၅၂)

အသံနိ(ခ)-မှ ရာသီဥတုအခြေအနေအထားပြောဆိုခြင်းများ

ရာသီဥတုသာယာမလား၊ ဆိုးမှာလား
(အိအိ / ဝါရုအိ တန်းခိနိ နာရိ မတ်စ်ခ)

いい/わるいてんきになりますか
ii /warui tenki ni narimasu-ka?

အေးမှာလား၊ ပူမှာလား
(ဆာမုခု / အစွတ်ခု နာရိမတ်စ် ခ)

さむく/あつくなりますか
samuku/atsuku narimasu-ka?

အပူချိန်ကဘယ်လောက်လဲ
(အွန်းဒို နန်းဒိုဂုရအိ ဒဲရှောခ)

おんどはなんどぐらいでしょう
ondo ha nando gurai deshouka

မိုးရွာမှာလား
(အမယ်နိ နာရိမတ်စ်ခ)

あめになりますか
ame ni narimasu-ka

နံတိုင်းလာမှာလား
(အရရှိနိ နာရိမတ်စ်ခ)

あらしになりますか
arashi ni narimasu-ka

နှင်းကျမှာလား
(ယုခိ နိ နာရိမတ်စ်ခ)

ゆきになりますか
yuki ni narimasu-ka

ရေခဲမှာလား
(ခိုးရိနိ ဟရိမတ်စ်ခ)

こおりになりますか
kooi ga harimasu-ka

လေကောင်းလေသန့်
(အိအိ ခဇယ် ဒက်စ်နဲ)

いいかぜですね
ii kaze desu-ne

မိုးကြိုးမုန်တိုင်းဖြစ်မှာလား
(ရအိအာ နိ နာရမတ်စ် ခ)

らいうになりますか
raiu ni narimasu-ka

မြူဆိုင်းမှာလား
(ခိရိ ဂ တချိမတ်စ် ခ)

きりがたちますか
kiri ga tachimasu-ka

ရာသီဥတုပြောင်းတော့မယ်
(တန်းခိ ဂ ခုရဲမတ်စ် ခ)

てんき が くずれますか
Tenki-ga kuzuremasu ka

ပိုအေးလာပြီ
(ဆုရရှိခု နာရိမတ်စ်)

すずしくなります
Suzushiku narimasu

ဒီနေ့၊ မနက်ဖြန်အတွက်
မိုးလေဝသခန့်မှန်းချက်

きょう / あしたのてんきよほうは
どうですか

(ခရော့အရှိတနေ့ သန်းခေါင်စာရင်း ဝ ဒိုးဒက်စ်ခ) *Kyou/ashita no tenki yo-hou ha dou desu-ka?*

အဝန်း(၁)-၅ နေရာအဝေါ်အဝေါ်များ

ဒီမှာ၊ ဟိုမှာ၊ ဟိုးမှာ
(ဒိုးခို၊ဆိုးခို၊အဆိုးခို)

ここ...そこ...あそこ
koko/soko/a-soko

တစ်နေရာရာမှာ
(ဒိုးခိုခ)

どこか
doko-ka

ဘယ်နေရာမှာမှ
(ဒိုးခိုခို မို)

どこにも
doko ni mo...nai

နေရာတိုင်း
(ဒိုးခိုခို ဒဲမို)

どこにでも
doko ni demo

အဝေး၊ အနီး
(တိုးအိ၊ ခိုခအိ)

とうい...ちかい
toui chikai

ညာဘက်၊ ဘယ်ဘက်
(မိဂိုနေ့ ဟိုးနို)(ဟိဒဲနေ့ ဟိုးနို)

みぎのほうに/ひだのほうに
migi no hou ni ,hida no hou ni

ညာဘက်သို့၊ ဘယ်ဘက်သို့
(နေ့ မိဂိုနို)(နေ့ ဟိဒဲရီနို)

のみぎに/のひだりに
... no migi ni/... no hidari ni

တည့်တည့်
(မတ်ဆုဂ)

まっすぐ
massugu

...မှတဆင့်
(ခဲယုဒဲ)

けいゆで
...kei yu de

အထဲမှာ
(နေ့နခနို)

のなかに
... no naka ni

အပေါ်မှာ
(နေ့ အအဲနို)

のうえに
... no u-e ni

အောက်မှာ
(နေ့ ရှိတနို)

のしたに
... no shita ni

ဆန်ကျင်ဘက်
(နီ တိုင်းရှိတဲ့)

にたいして
... ni tai shi te

တစ်ဖက်မှာ
(နေ့ မူခိုး ဂဝ နီ)

...のむこうがわに
... no mukou-gawa ni

...ဘေးမှာ
(နေ့ တိုနားရီနီ)

...のとなりに
... no tonari ni

...အနီးမှာ
(နေ့ ဆိုဘ နီ)

...のそばに
... no soba ni

...ရှေ့မှာ
(နေ့ မအဲနီ)

...まえに
... no mae ni

အလယ်မှာ
(နေ့ မန်းနခ နီ)

のまんなかに
... no man-naka ni

ရှေ့သို့
(မအဲအဲ)

まえへ
mae he

...ဘေးမှာ
(နေ့ တိုနားရီနီ)

...のとなりに
... no tonari ni

...နားမှာ
(နေ့ ဆိုဘ နီ)

...のそばに
... no soba ni

...ရှေ့တွင်
(နေ့ မအဲနီ)

...のまえに
... no mae ni

အလယ်မှာ
(နေ့ မန်းနခ နီ)

のまんなかに
... no man-naka ni

ရှေ့သို့
(မအယ်အဲ)

まえへ
mae he

အောက်မှာ
(ရှိတန်)

したに
shita ni

အပေါ်မှာ
(အအဲန်)

うえに
u-e ni

အထဲမှာ
(နခန်)

なかに
naka ni

အပြင်မှာ
(ဆိုတိုန်)

そとに
soto ni

အနောက်မှာ
(အရှိုရှိန်)

うしろに
ushiro ni

ရှေ့တွင်
(မအဲန်)

まえに
ma-e ni

နောက်ပိုင်းမှာ
(အရှိုရှိန်)

うしろに
ushiro ni

မြောက်ဘက်သို့
(ခိတနေ့ ဟိုးအဲ)

きたのほうへ
kita no hou he

တောင်ဘက်သို့
(မိနမိနေ့ ဟိုးအဲ)

みなみのほうへ
minami no hou he

အနောက်ဘက်မှ
(နိရှိ နေ့ ဟိုးခါရ)

にしのほうから
nishi no hou kara

အရှေ့ဘက်မှာ
(ဟိဂရှိနေ့ ဟိုးခါရ)

ひがしのほうから
higashi no hou kara

အခန်း(၂) - တွေ့ဆုံခြင်းနှင့် နှုတ်ဆက်ခြင်းများ

ယဉ်ကျေးပျူငှာခြင်းသည် ဂျပန်နိုင်ငံတွင် အရေးကြီးသည်ဟု ယူဆပါသည်။ တစ်စုံတစ်ယောက်ဆီမှ ခွင့်တောင်း (သို့) ထိုသူမှ တစ်ခုခု လုပ်ပေးရသည့်အခါ “Doumo sumimasen” (どうもすみませ へ (မင်းသွားတဲ့အတွက် ကျေးဇူးတင်ပါတယ် / စိတ် မကောင်းပါဘူး) ကို အလေးအနက်ထား၍ ပြောကြပါသည်။

အစည်းအဝေးပွဲများ၌ ဂျပန်တို့သည် ခါးကိုသာမန်ထက်ညွတ်ကိုင်း ခြင်းဖြင့် အပြန်အလှန် နှုတ်ဆက်လေ့ရှိကြသည်။ ဂျပန်လူမျိုး မဟုတ်သူ များသည် ထိုလေ့ကို လိုက်လုပ်စရာမလိုသော်လည်း အချိန်တိုအတွင်း မသိစိတ်က အလိုအလျောက် ပြုမူနိုင်သည့် လေ့တစ်ခုဖြစ်ပါသည်။ နိုင်ငံခြားသားတစ်ဦးအနေနှင့် ဂျပန်လူမျိုးများကို လက်ဆွဲနှုတ်ဆက်ခြင်း က ပြဿနာ မရှိနိုင်ပါ။ အရေးကြီးဆုံးက ကိုယ်ပိုင်အိမ်တွေထဲ ဝင်သည့်အခါ ဖိနပ်ချွတ်ပြီး ဝင်ဖို့က အလွန်အရေးကြီးဆုံး ဖြစ်ပါသည်။

ဂျပန်၌ လူအများကြားတွင် စိတ်မရှည်ခြင်း၊ ဒေါသထွက်ခြင်း ဖြစ်ပွား မှုများမှာ မရှိသလောက်ဖြစ်ပြီး ထိုသို့ဖြစ်ပါက ပတ်ဝန်းကျင်၌ အလွန် အရှက်ရခြင်းကို ဖြစ်စေပါသည်။

၂-၁	နှုတ်ဆက်ခြင်းများ	၂၄
၂-၂	မေးခွန်းမေးခြင်းများ	၂၆
၂-၃	ပြန်လည်ပြောဆိုခြင်းများ.....	၂၉
၂-၄	ကျေးဇူးတင်စကားဆိုခြင်း	၃၁
၂-၅	ဝမ်းနည်းစကားဆိုခြင်း.....	၃၂
၂-၆	ထင်မြင်ချက်ပြောဆိုခြင်း.....	၃၃

ဆောင်း(၂)-၁ နှစ်လစာစာစီခြင်းများ

မင်္ဂလာနံနက်ခင်းပါ
(အိုဟရောဂိုဇိုက်မတ်စ်)

おはようございます。
ohayougozaimasu

မင်္ဂလာပါ
(ခွန်နိချိုဝ)

こんにちは。
kon-nichi ha

မင်္ဂလာညနေခင်းပါ
(ခွန်းဘန်းဝ)

こんばんは
kon-ban ha

မင်္ဂလာပါ
(ခွန်နိချိုဝ)

こんにちは
kon-nichi ha

ဂျန်းမာရေးကောင်းလား
(အိုဂဲန်းခိ ဒက်စ် ခ)

おげんきですか
o-genki desu-ka

ဟုတ်ကဲ့ ကောင်းပါတယ်
(ဟိုတ် ဂဲန်းခိဒက်စ် အနတာ ဝ)

はいげんきです。あなたは？
hai genkidesu a nata ha

ခင်ဗျားပို့သတဲ့ မေတ္တာကြောင့်
ကောင်းပါတယ် (အိုခဲဆမဒဲ)

おかげさまで。
okakesamade

အသင့်တင့်ပါပဲ
(မားမားဒက်စ်)

まあまあです。
maa maa desu

ကဲ ဒါဖြင့် ခွင့်ပြုပါအုံး
(ဂျ ရှိစွတ်ရဲရှိ မတ်စ်)

じゃあ、しつれいします
ja shitsurei shimasu

နှုတ်ဆက်ပါတယ်
(ဆာရီနာရ)

さよなら。
sayonara

နောက်မှပြန်တွေ့မယ်
(မတ အတိုဒဲ)

またあとで。
mata a to de

ကောင်းသောညပါ
(အိုရ ဆုမိန ဆိုင်)

おやすみなさい
oyasumi na sai

ကြိုးစားထားပါ
(ဂန်းဘတ်တဲ့ ခုဒါးဆိုင်)

がんばってください
ganbatte kudasai

ပျော်ရွှင်ပါစေ
(တန်းရှင်းဒဲ ခုဒါးဆိုင်)

たのしんでください
tano-shinde kudasai

ပျော်ရွှင်စရာ အားလပ်ရက် ဖြစ်ပါစေ
(တန်းရှိုး ခယူးခ အို)

たのしいきゆうかを
tanoshii kyuuuka wo

ပျော်ရွှင်ဖွယ် ခရီး ဖြစ်ပါစေ
(တန်းရှိုး လရော်ခိုး အို)

たのしいりょこうを
tanoshii ryokou wo

ကျေးဇူးပါ။ ခင်ဗျားလည်းပဲ ပျော်ပါစေ
(ဒိုးမို အရိဂတိုး အနတ မို)

どうもありがとう。あなたも。
doumo a rigatou a natamo